

**ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ရောက်ခွင့်တင်ပြခြင်းနှင့်ပတ်သက်၍ အသိပေးကြေညာခြင်း**

၁။ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းများကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏အစီအစဉ်ဖြင့် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကုန်နှင့် မန္တလေး)တို့တွင် ၂၀၁၇ ခုနှစ်ကတည်းက အခမဲ့သင်ကြားပို့ချပေးလျက်ရှိပါသည်။

၂။ ယခုအခါ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ များပြားလာပြီး ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ရောက်လာသူများ ပိုမိုများပြားလာလျက်ရှိရာ သင်တန်းများ စနစ်တကျ သင်ကြားပို့ချနိုင်ရေးနှင့် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်စေရေးတို့အတွက် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းတက်ရောက်ခွင့်တင်ပြခြင်းများအား ၁၂-၁၂-၂၀၂၂ ရက်နေ့မှစတင်၍ အောက်ပါအစီအစဉ်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်-

**(က) မိမိအစီအစဉ်ဖြင့် ကျွမ်းကျင်လုပ်သားအဖြစ် လမ်းညွှန်သင်တန်း တက်ရောက်ခြင်း**

(၁) မိမိအစီအစဉ်ဖြင့် ကျွမ်းကျင်လုပ်သားအဖြစ် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့်သူများအတွက် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ရောက်ခွင့်အား သင်တန်းတစ်ပတ်စဉ်လျှင် ရန်ကုန်မြို့တွင် သင်တန်းသား ၅၀ ဦးနှင့် မန္တလေးမြို့တွင် သင်တန်းသား ၅၀ ဦးဖြင့် သင်ကြားပို့ချပေးသွားမည် ဖြစ်ပါကြောင်း၊

(၂) သင်တန်းတက်ရောက်ခွင့်အား နိုင်ငံကူးလက်မှတ်မိတ္တူ၊ စင်ကာပူနိုင်ငံ ဖြစ်ပါက IPA Letter (လစာ SGD ၁၂၀၀ အထက်ရရှိသူများသာ)၊ ဂျပန်နိုင်ငံ ဖြစ်ပါက COE (Skilled Labor နှင့် Engineer/ Specialist in Humanities/ Int'l Services အမျိုးအစားရရှိသူများသာ)၊ အခြားနိုင်ငံများ ဖြစ်ပါက Demand Letter (or) Offer Letter (or) Appointment Letter (အလုပ်အကိုင်အမျိုးအစား၊ ရာထူးနှင့် လစာနှုန်းသတ်မှတ် ဖော်ပြချက်များပါရှိရမည်) များနှင့်အတူ သင်တန်းတက်ရောက်ခွင့်အား အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (ရုံးချုပ်) နေပြည်တော်သို့ ပူးတွဲပါလျှောက်လွှာ

ပုံစံအတိုင်း သတ်မှတ်အထောက်အထားများ ပြည့်စုံစွာပူးတွဲ၍ လူကိုယ် တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ၊ အမြန်ချောဖြင့်ဖြစ်စေတင်ပြ ပေးရန်ဖြစ်ပါ ကြောင်း၊

(၃) ဦးစီးဌာနမှ ကျွမ်းကျင်လုပ်သားသတ်မှတ်ချက်နှင့် ကိုက်ညီသူများကို စိစစ်၍ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ရောက်ခွင့်ပြုသည့် စာရင်းပြုစု၍ သင်တန်းသားစာရင်းအား ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ သင်တန်းကျောင်းများသို့ ပေးပို့သွားမည်ဖြစ်ပြီး ကာယကံရှင်များ သိရှိနိုင် ရေး Safe Migration Telegram Channel တွင် ကြေညာပေးသွားမည် ဖြစ်ပါကြောင်း၊

(၄) ရန်ကုန်နှင့် မန္တလေးသင်တန်းကျောင်းများတွင် မိမိအစီအစဉ်ဖြင့် သင်တန်း တက်ရောက်ရန် စာရင်းပေးသွင်းထားသူများတွင် ၁၂-၁၂-၂၀၂၂ ရက်နေ့၏ နောက်ပိုင်းအပတ်စဉ်များတွင် တက်ရောက်ခွင့်ရရှိထားသူများအနေဖြင့် အထက်အပိုဒ်ခွဲပါဖော်ပြချက်များအတိုင်း ကျွမ်းကျင်လုပ်သားနှင့် အကျုံး ဝင်ပါက ၅-၁၂-၂၀၂၂ ရက်နေ့မှစတင်၍ သတ်မှတ်အထောက်အထားများ ပူးတွဲ၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (ရုံးချုပ်) နေပြည်တော်သို့ တင်ပြရမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ခွင့်တင်ပြရာတွင် မိမိ တက်ရောက်လိုသည့် ရန်ကုန် သို့မဟုတ် မန္တလေးသင်တန်းကျောင်းကို သီးခြားဖော်ပြရန်လိုအပ်ကြောင်း၊ သင်တန်းတက်ရောက်ခွင့်အား ရက် သတ္တပတ် ၇ ရက်ခွာ၍ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း (ဥပမာ ၅ ရက် နေ့နှင့် ၆ ရက်နေ့ဝင်စာဖြစ်ပါက ၁၂ /၁၃ ရက်နေ့သင်တန်းအပတ်စဉ်တွင် တက်ရောက်ခွင့်ချပေးပါမည်)။

(၅) ဦးစီးဌာနမှ ခွင့်ပြုထားသည့် သင်တန်းအပတ်စဉ်အလိုက်၊ နေ့ရက်အလိုက် သင်တန်းသားစာရင်းတွင်ပါရှိသူကိုသာ သင်တန်းတက်ရောက်ခွင့်ပေးမည် ဖြစ်ပြီး အစားထိုးသင်တန်းတက်ရောက်ခြင်း၊ သင်တန်းအပတ်စဉ်နှင့် နေ့ရက်ပြောင်းလဲတက်ရောက်လိုခြင်းများကို ခွင့်ပြုပေးသွားမည်မဟုတ် ကြောင်း၊ သတ်မှတ်နေ့ရက်တွင် အကြောင်းအမျိုးမျိုးကြောင့် သွားရောက်

တက်ရောက်နိုင်ခြင်းမရှိပါက သင်တန်းတက်ရောက်ခွင့်အား ဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့်အညီ ထပ်မံတင်ပြရမည်ဖြစ်ပါကြောင်း၊

(ခ) ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ တင်ပြသည့် အလုပ် သမားများ လမ်းညွှန်သင်တန်းတက်ရောက်ခြင်း

(၁) ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများသည် မိမိ စေလွှတ်မည့် အလုပ်သမားများ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ရောက်ခွင့်ရရှိနိုင်ရေး Demand Letter ၊ တက်ရောက်မည့် အလုပ် သမားအမည်စာရင်း(Excel Soft Copy ဖြင့်)၊ နိုင်ငံကူးလက်မှတ်မိတ္တူများ တို့နှင့်အတူ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ ချုပ် (MOEAF)၊ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း လက်ခံစိစစ်ရေး ကော်မတီသို့ တင်ပြရန်ဖြစ်ကြောင်း၊ (နိုင်ငံအလိုက်တင်ပြရမည့် စာရွက် စာတမ်းများသတ်မှတ်ထားရှိသည်ဖြစ်၍ အသေးစိတ်သိရှိနိုင်ရေး MOEAF သို့ ဆက်သွယ်စုံစမ်းရန်)

(၂) MOEAF ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းလက်ခံစိစစ်ရေးကော်မတီမှ သင်တန်း ၁ ပတ်စဉ်တွင် တက်ရောက်မည့် ရန်ကုန်သင်တန်းကျောင်း အတွက် ၄၄၀ ဦးနှင့် မန္တလေးသင်တန်းကျောင်းအတွက် ၄၄၀ ဦးစီအား သတ်မှတ်အထောက်အထားများအတိုင်းစိစစ်၍ ပူးတွဲပါဇယားပုံစံအတိုင်း အမည်စာရင်းပြုစု၍ ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူပေးပို့ရန်၊ ထိုသို့ပေးပို့ ရာတွင် ပူးတွဲအမည်စာရင်းဇယား၌ တာဝန်ရှိသူမှ လက်မှတ်တို့ ရေးထိုး ထားသည့် PDF File နှင့် Microsoft Excel ဖြင့် Soft Copy အား [dolmigrationtraining@gmail.com](mailto:dolmigrationtraining@gmail.com) သို့ပေးပို့ရန်၊

(၃) ဦးစီးဌာနမှ သင်တန်းတက်ရောက်ခွင့်ပြုမည့် သင်တန်းသားစာရင်းအား ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းများသို့ အပတ်စဉ်အလိုက် ပေးပို့အကြောင်း ကြားမည်ဖြစ်ပြီး သင်တန်းတက်ရောက်ခွင့်ရရှိသူများ ကြိုတင်သိရှိနိုင်ရေး

Safe Migration Telegram Channel တွင် ကြေညာပေးသွားမည်ဖြစ်ပါကြောင်း၊

- (၄) ဦးစီးဌာနမှ ခွင့်ပြုထားသည့် သင်တန်းအပတ်စဉ်အလိုက်၊ နေ့ရက်အလိုက် သင်တန်းသားစာရင်းကိုသာ သင်တန်းတက်ရောက်ခွင့်ပေးမည်ဖြစ်ပြီး အစားထိုးသင်တန်းတက်ရောက်ခြင်း၊ သင်တန်းအပတ်စဉ်နှင့် နေ့ရက် ပြောင်းလဲတက်ရောက်လိုခြင်းများကို ခွင့်ပြုပေးသွားမည်မဟုတ်ကြောင်း၊
- (၅) အကြောင်းအမျိုးမျိုးကြောင့် သင်တန်းတက်ရောက်ရန် ပျက်ကွက်ပါက ပျက်ကွက်သည့် အေဂျင်စီနှင့် အလုပ်သမားအနေဖြင့် MOEAF၊ ပြည်ပ အလုပ်အကိုင်လမ်းညွှန်သင်တန်းလက်ခံစိစစ်ရေးကော်မတီထံသို့ ပြန်လည် တင်ပြသွားရမည်ဖြစ်ပြီး ဦးစီးဌာနမှ ပြန်လည်ခွင့်ပြုပေးထားသည့် သင်တန်းအပတ်စဉ်၊ နေ့ရက်အတိုင်းသာ စောင့်ဆိုင်းတက်ရောက်သွားရ မည်ဖြစ်ပါကြောင်း၊

၃။ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီအစီအစဉ်ဖြင့်ဖြစ်စေ၊ မိမိအစီအစဉ် ဖြင့် ကျွမ်းကျင်အလုပ်သမားများမှဖြစ်စေ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း လျှောက်ထားခြင်း၊ သင်တန်းတက်ရောက်ခြင်းများအတွက် မည်သည့်အခကြေးငွေကိုမျှ ပေးဆောင်ရန် မလိုအပ်ဘဲ အခမဲ့ဖွင့်လှစ်သင်ကြားပို့ချ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊

၄။ အထက်ပါ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းဖွင့်လှစ်သင်ကြားပို့ချမည့် အစီအစဉ် အား ၁၂-၁၂-၂၀၂၂ ရက်နေ့မှ စတင်သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်းနှင့် ပြည်ပ အလုပ်အကိုင်လမ်းညွှန်သင်တန်းတက်ရောက်လိုသူများအနေဖြင့် သတ်မှတ်ထားသည့် အပေါ်စာ၊ သတ်မှတ်ထားသည့် စာရွက်စာတမ်းအထောက်အထား ပြည့်စုံစွာဖြင့် ၅-၁၂- ၂၀၂၂ ရက်နေ့မှစတင်၍ ကြိုတင်တင်ပြလျှောက်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါ ကြောင်း၊

၅။ ကျွမ်းကျင်အလုပ်သမားသတ်မှတ်ချက်များ-

- (က) စင်ကာပူနိုင်ငံအတွက် စင်ကာပူနိုင်ငံ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနမှ ထုတ်ပေးသည့် in Principle Approval – IPA Letter သည် (S Pass) ဖြစ်သူများ နှင့် အချို့အလုပ်သမားများ၏ in Principle Approval-IPA Letter သည် (Work Permit)ဖြစ်သော်လည်း ၎င်းတို့စင်ကာပူနိုင်ငံတွင် နေထိုင်လုပ်ကိုင်ခဲ့ဖူးသည့် လုပ်ငန်းအတွေ့အကြုံများ၊ အလုပ်အကိုင်ရာထူးများနှင့် ရရှိသည့်လစာသည် အခြေခံအလုပ်သမားလစာမဟုတ်ဘဲ စင်ကာပူဒေါ်လာ ၁၂၀၀ နှင့်အထက် ရရှိသည့်အလုပ်သမားများ၊
- (ခ) ဂျပန်နိုင်ငံအတွက် COE တွင် Skilled Labor နှင့် Engineer/ Specialist in Humanities/ Int'l Services အမျိုးအစားကိုင်ဆောင်ထားသူများ၊
- (ဂ) အခြားနိုင်ငံများအတွက် သက်ဆိုင်ရာနိုင်ငံ အလုပ်ရှင်၏ အလုပ်ခေါ်စာ (သို့မဟုတ်) အလုပ်အကိုင်စာချုပ် (သို့မဟုတ်) ပြည်ဝင်ခွင့်ဗီဇာများတွင် ဖော်ပြထားသော လုပ်ငန်းအမျိုးအစားများသည် ဆရာဝန်၊ တက္ကသိုလ် သို့မဟုတ် ကျောင်း၏နည်းပြ၊ မန်နေဂျာ၊ Supervisor ၊ ဟိုတယ် Reservation၊ စာရင်းကိုင်၊ စားဖိုမှူး၊ စကားပြန်၊ သက်ဆိုင်ရာ နိုင်ငံအစိုးရ သို့မဟုတ် အဖွဲ့အစည်းတစ်ခုခု၏ ဝန်ထမ်း စသည့်အလုပ်အကိုင်ရရှိသူများနှင့် အချို့အလုပ်သမားများသည် အခြေခံအလုပ်သမားဖြစ်သော်လည်း ၎င်းတို့ သက်ဆိုင်ရာနိုင်ငံတွင် နေထိုင် လုပ်ကိုင်ခဲ့ဖူးသည့် လုပ်ငန်းအတွေ့ အကြုံများ၊ အလုပ်အကိုင်ရာထူးများနှင့် ရရှိသည့်လစာသည် သက်ဆိုင်ရာနိုင်ငံ၏ အခြေခံအလုပ်သမားလစာမဟုတ်ဘဲ လစာနှုန်းမြင့်မားစွာရရှိသည့် အလုပ်သမားများ၊

၆။ အခြေခံအလုပ်သမားသတ်မှတ်ချက်များ -

- (က) စင်ကာပူနိုင်ငံအတွက် စင်ကာပူနိုင်ငံ၊ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနမှ ထုတ်ပေးသည့် in Principle Approval-IPA Letter သည် (Work Permit) ဖြစ်ပြီး အခြေခံလစာသည် စင်ကာပူဒေါ်လာ ၁၂၀၀ အောက် ရရှိသည့် အလုပ်သမားများ၊
- (ခ) ဂျပန်နိုင်ငံအတွက် COE တွင် Technical Intern Training နှင့် Specified Skilled Worker အမျိုးအစားကိုင်ဆောင်ထားသူများ၊
- (ဂ) အခြားနိုင်ငံများအတွက် သက်ဆိုင်ရာနိုင်ငံ အလုပ်ရှင်၏ အလုပ်ခေါ်စာ (သို့မဟုတ်) အလုပ်အကိုင်စာချုပ် (သို့မဟုတ်) ပြည်ဝင်ခွင့် ဗီဇာများတွင် ဖော်ပြ ထားသော ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း၊

အထည်ချုပ်လုပ်ငန်း၊ ပရိဘောဂလုပ်ငန်း၊ ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်း၊  
သင်္ဘောကျင်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ စားပွဲထိုး၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး  
လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းတို့သည် အခြေခံအလုပ်အကိုင်အမျိုးအစားများဖြစ်၍  
၎င်းတို့ရရှိမည့် အခြေခံလစာသည် သက်ဆိုင်ရာနိုင်ငံ၏ အခြေခံလစာဖြစ်ပြီး  
လစာနှုန်းမြင့်မားစွာ မရရှိသည့် အလုပ်သမားများ၊